

စာမျက်နှာ

၁။ အုန်း ငှက်ပျောပွဲ၏ အစွမ်းသတ္တိ နှင့် အဓိဋ္ဌာန်ကျင့်စဉ်ကဏ္ဍ	၂
၂။ ဂုဏ်တော်စုံ ပုတီးစိပ်	၂၈
၃။ သုညကြွင်း စာရင်းရှင်းတမ်း	၄၂
၄။ တစ္ဆေမခြောက်၊ တစ္ဆေမကြောက်တဲ့ ဘုမ္မိယကျင့်စဉ်	၅၄
၅။ မနောဆွမ်းအလှူ၊ ကပ်လှူကြရအောင်	၆၄
၆။ ရွှေတိဂုံစေတီတော်မှ ချမ်းသာပြည့်ဝ အဓိဋ္ဌာန်	၇၄
၇။ ရက်ပေါင်း (၃၀၀) အဓိဋ္ဌာန် ဂုဏ်တော်ပွား ပုတီးစိပ်နည်း	၈၈
၈။ ထူးခြားတဲ့ ဗောဓိပင်ကွင်းဆက်နှင့် ကျင့်စဉ်များ	၉၄

စာမျက်နှာ

၉။ သူတော်စင် ပြောသည့် ချမ်းသာကြွယ်ဝသော သာသနာ	
ပြုနိုင်သည့် ကျင့်စဉ်သုံးခုနှင့်	
လူပုဂ္ဂိုလ် သုံးဦး	၁၀၆
၁၀။ သာသနောဒယ ဆရာတော်ကြီး ဒေါက်တာ ပဝရ၏ မေတ္တာ	
ကျင့်စဉ်နှင့် ထူးခြားမှုများ	၁၁၈
၁၁။ တောကြီး (၆)တောနှင့် ဂုဏ်တော် (၉)ပါး အစဉ်ပွား	၁၃၀
၁၂။ ဂုဏ်တော်စုံ စာမေးပွဲ	၁၃၆
၁၃။ ထိက်ပွင့် ဆုတောင်းပြည့် အဓိဋ္ဌာန်	၁၄၈
၁၄။ ဂုဏ်တော် ပလ္လင်၊ ဂုဏ်တော် စေတီ၊ ဂုဏ်တော် ကွန်ချာ	၁၅၆

စာမျက်နှာ

၁၅။ အကြံအစည်ကောင်းများ ကောင်စေသား	၁၇၆
၁၆။ ဒီပဲယင်း ဆရာတော်ကြီး၏ အင်းဝဓာတ်ကျင့်စဉ်	၁၈၀

